

လွှဲခဲ့က *hlwe: khwa* 离开, 移开  
 လွှဲခိုင် နဲ့ *hlwe: gwin* (摆的)振幅  
 လွှဲစာ နဲ့ *hlwe: za* 委托书  
 လွှဲတဲ့တာ နဲ့ *hlwe: t-da:* 吊桥  
 လွှဲတော်ဝာ နဲ့ *hlwe: dan: za* = လွှဲဝာ  
 လွှဲပေး ကဲ *hlwe: pei:* 移交, 转让, 让给  
 လွှဲပို့ ကဲ *hlwe: po'* (书)汇钱  
 လွှဲပေါက် နဲ့ *hlwe: baut* 泄水孔(道)  
 လွှဲဖော် ကဲ *hlwe: pe* 撤开, 拒绝  
 လွှဲပြောင်း ကဲ *hlwe: pyaun:* 移交。～ ပေးသည်။ 调拨  
     给, 移交给…  
 လွှဲပြောင်းပေးအပ် ကဲ *hlwe: pyaun: pei: at* = လွှဲအပ်  
 လွှဲဖောက် ကဲ *hlwe: phaut* = ဖောက်လွှဲ  
 လွှဲဖော် ကဲ *hlwe: phe* 掉转脸, 推卸, 推辞, 逃避。～ ပြော  
     သည်။ 推托。  
 လွှဲရှုံး ကဲ *hlwe: yan:* 摆晃  
 လွှဲရောင် ကဲ *hlwe: shaun* 避开, 回避, 逃避  
 လွှဲထိုး ကဲ *hlwe: hli:* = ထိုးလွှဲ  
 လွှဲသုန် ကဲ *hlwe: thon* (书) = လွှဲဖော်  
 လွှဲသွေး ကဲ *hlwe: thwei* = လွှဲဖော်  
 လွှဲအပ် ကဲ *hlwe: at* 委托, 移交。တာဝန် ~ သည်။ 移  
     交工作。  
 လွှဲအပ်စာ နဲ့ *hlwe: at sa* 委任状, 委托书  
 လွှဲ့ ကဲ *hlun'* (诗)著名, 闻名; 扩散  
 လွှဲကျော် ကဲ *hlun' kyaw* (诗)扬名天下  
 လွှဲထင် ကဲ *hlun' htin* (诗)闻名, 扬名天下  
 လွှဲပတ် ကဲ *hlun' pat* (诗)扩散  
 လွှဲထိုး ကဲ *hlun' ho:* = လွှဲကျော်  
 လွှဲင့် ကဲ *hlwin'* ①吹走, 吹起, 刮走 ②传播: သတင်း ~  
     သည်။ 散布消息。/ အသု ~ သည်။ 广播。③升起, 扬  
     (帆): ကော့ပူသွှေသကော် ~ သွားသည်။ 扬帆起航到了新  
     加坡。/ လောရှင် ~ သည်။ 船儿扬起帆。  
 လွှဲထင် ကဲ *hlwin' tin:* = လွှဲထုံး  
 လွှဲထုံး ကဲ *hlwin' htu* 打起, 打着, 升(旗): နိုင်ငံတော်အ<sup>ဗုဒ္ဓဘာသီ</sup>  
     လကို ~ သည်။ 升起国旗。  
 လွှဲထုတ် ကဲ *hlwin' htout* 播送  
 လွှဲပြုစ် ကဲ *hlwin' pyit* 抛弃, 扔掉  
 လွှဲပေးဆက် နဲ့ *hlwin' phan: zet* 报话机  
 လွှဲမှုန်း ကဲ *hlwin' hmon:* (罕)消灭, 灭灭  
 လွှဲတ် I နဲ့ *hlut* 议会, 枢密院 II ကဲ *hlut* ①放, 释放;  
     ကျောင်း ~ သည်။ 放学。/ အဲပုန်းကို ~ ထိုးသည်။ 释放  
     俘虏。②打发, 派遣: လူ ~ ခေါ်သည်။ 派人去叫了。  
 ③(古)祭祀 ④(碑)布施 ⑤留下, 除去…之外: ဤသရက်  
     ပင်ကို ~ ချုပ်ပါးသောသရက်ပင်ရှိသော်လော့မောင်။ 他问除这忙

果树外还有其它忙果树吗? III ကဲ *hlut* (口) ①非常: ~ ကောင်းတယ်။ 特别好。/ ~ ပြန်တယ်။ 特别快。  
 ②随心所欲地, 放纵地: အာဏာကို ~ အသုံးပြုခြင်း: 滥用  
     职权  
 လွှဲတ်ကနဲ့ ကဲ *hlut kh- ne:* 不在意地; 突然: ပါးပေါက်  
     ~ ထွန်းထွားတယ်။ 脱口而出。/ ~ ပြောမိတယ်။ 无意间  
     说出来。  
 လွှဲတ်ကန် ကဲ *hlut kan* (口) 非常, 特别: ~ စားတယ်။  
     拼命吃。/ ~ ပြေးထားတယ်။ 拼命跑。  
 လွှဲတ်ကျွန်း နဲ့ *hlut kun:* (古)议会, 枢密院  
 လွှဲတ်စာရေး နဲ့ *hlut s-yei:* 枢密院文件书信  
 လွှဲတ်တော် နဲ့ *hlut taw* 议会, 国会, 枢密院: ပြည်သူ့ ~  
     人民院, 人民议会 / လူမျိုးရှုံး ~ 民族院 / အမျိုးသား ~ 国  
     民议会 / အောက် ~ 下议院 / အထက် ~ 上议院  
 လွှဲတ်တော်ချုပ်တရားဝန်ကြီး နဲ့ *hlut taw gyout t-ya: wun  
     gyi:* 最高法官  
 လွှဲတ်တော်တရားဝန်ကြီးချုပ် နဲ့ *hlut taw t-ya: wun gyi: gy-  
     out* 首席法官  
 လွှဲတ်တော်ရွှေ့နှုံး နဲ့ *hlut taw shei' nei* 律师  
 လွှဲတ်တော်ဝန်ကြီး နဲ့ *hlut taw wun gyi:* (缅王时代的)  
     枢密院大臣  
 လွှဲတ်တော်သုတေသန နဲ့ *hlut taw dhon:* (古)朝廷用的, 官方  
     用的  
 လွှဲတ်တော်သိမ်း ကဲ *hlut taw thein:* 议会休会  
 လွှဲတ်တော်သွေးဝား နဲ့ *hlut taw thwin: za* (古)奏本  
 လွှဲတ်တာက် ကဲ *hlut tet* (古)参加大臣会议  
 လွှဲတ်တာက်ပင်းသား နဲ့ *hlut tet min: dha:* (古)参加大臣  
     会议的亲王  
 လွှဲတ်တော် ကဲ *hlut tin* 放, 放射, 发射: ပြု၍ထုံး ~ သည်။  
     发射人造卫星。  
 လွှဲတ်ပေး ကဲ *hlut pei:* ①放任: မည်သူ့မျှမထုတ်နိုင် ~ ထား  
     လိုက်ရမ်း။ 因为毫无办法, 只好撒手不管。②放手: လူကျွော်  
     ဆရာသင်ကိုကျော်းမှုပြီးက ~ မ်း။ 校长放手让年青新教  
     员讲课。  
 လွှဲတ်ပြန် နဲ့ *hlut' pyun* 【化】导管  
 လွှဲတ်မိန့် နဲ့ *hlut mein'* ①枢密院的命令 ③释放令  
 လွှဲတ်ရွှေး နဲ့ *hlut yon:* 枢密院  
 လွှဲတ်ဝရ် နဲ့ *hlut w-yan:* ①释放令 ③枢密院的命令  
 လွှဲတ်သဘင် နဲ့ *hlut dh-bin* 大臣会议  
 လွှဲ့ ကဲ *hlwan:* ①覆盖, 笠罩: အပေါ်က ~ သည်။ 罩  
     在上面。②淹没: ချေ ~ သည်။ 被水淹没。  
 လွှဲ့ခြား ကဲ *hlwan: khyon* ①披; 遮盖 ထာက်ကို ~ ထား